



תּוֹכַח	יָי	מִלְאָמָה	מִעֲבָדִים	מִכְּבָרָה	בֵּית	בְּנֵי	לְבָנָיִם	וְאִנְיָ	5
-နှင့်-ဖလား	စပျစ်ရည်	ပဋိပက္ခ	ခွက်များ	-ထို-ရခေါ်မိ	အိမ်	သားများ	-၌-ရူဇ	-နှင့်-ငါပေး	
	<a href="#">H3196</a>	<a href="#">H4392</a>	<a href="#">H1375</a>				<a href="#">H6440</a>	<a href="#">H5414</a>	
					יָי	בֵּית	מִלְאָמָה	מִלְאָמָה	
					စပျစ်ရည်	သောက်	သူတို့-သို့	-နှင့်-ငါပြော	
					<a href="#">H3196</a>	<a href="#">H8354</a>	<a href="#">H0413</a>	<a href="#">H0559</a>	

ထိုရခေါ်မိ အမျိုးသားတို့ရှင်၌ စပျစ်ရည်နှင့် ပဋိပက္ခအိုးများနှင့် ခွက်ဖလားတို့ကိုထည့်၍၊ စပျစ်ရည် ကို သောက်ကပြီဟု သူတို့အား ဆို၏။

מִלְאָמָה	בָּבֶל	בְּ-	בְּיָמֵינוּ	כִּי	יָי	בֵּית	לְ	מִלְאָמָה	6
ငါတို့-ဘိုးဘေး	ရခေါ်မိ	သား	ယနေဒပ်	အကကြောင်းမူကား	စပျစ်ရည်	သောက်	မ	-နှင့်-သူတို့ပြော	
<a href="#">H0001</a>	<a href="#">H7394</a>		<a href="#">H3122</a>		<a href="#">H3196</a>	<a href="#">H8354</a>	<a href="#">H3808</a>	<a href="#">H0559</a>	
מִלְאָמָה	מִלְאָמָה	יָי	בֵּית	לְ	מִלְאָמָה	מִ	מִ	מִ	
-နှင့်-သင်တို့-သားများ	သင်တို့	စပျစ်ရည်	သောက်ရ	မ	-ဟု-မိန့်တော်မူသည်မှာ	ငါတို့-ကို	မှာကပြ		
		<a href="#">H3196</a>	<a href="#">H8354</a>	<a href="#">H3808</a>	<a href="#">H0559</a>		<a href="#">H6680</a>		
							מִ	מִ	
							ထာဝရ	-သည်-အထိ	
							<a href="#">H5769</a>	<a href="#">H5704</a>	

သူတို့ကလည်း၊ အကျွန်ုပ်တို့သည် စပျစ်ရည်ကို မသောက်ပါ။ အကကြောင်းမူကား၊ အကျွန်ုပ်တို့အမျိုး၏ အဘရခေါ်မိ၏ သားယနေဒပ်က၊ သင်တို့မှစ၍ သားစဉ်မခြားဆက်တို့သည် စပျစ်ရည်ကို မသောက်ရကပြီ။

לְ	עַ	לְ	מִ	עַ	לְ	עַ	מִ	מִ	7
-နှင့်-မ	စိုက်ပျိုးရ	မ	-နှင့်-စပျစ်ခပြ	စိုက်ပျိုးရ	မ	-နှင့်-အစေ့	တည်ဆောက်ရ	မ	-နှင့်-အိမ်
<a href="#">H3808</a>	<a href="#">H5193</a>	<a href="#">H3808</a>	<a href="#">H3754</a>	<a href="#">H2232</a>	<a href="#">H3808</a>	<a href="#">H2233</a>	<a href="#">H1129</a>	<a href="#">H3808</a>	
עַ	מִ	מִ	לְ	עַ	כִּי	מִ	מִ	מִ	
-သို့-အလိုငှာ	သင်တို့-ရက်စွဲများ	အလုံးစုံ	နထိုင်ရ	-၌-တဲများ	အကကြောင်းမူကား	သင်တို့-အတွက်	ရှိရ		
<a href="#">H4616</a>	<a href="#">H3117</a>	<a href="#">H3605</a>	<a href="#">H3427</a>	<a href="#">H0168</a>			<a href="#">H1961</a>		
מִ									
ထိုအရပ်-၌	ညွှန်သည်	သင်တို့	-သည်	-ထို-မကြော်ငြ	မျက်နှာ	-ကို	များစွာ	ရက်စွဲများ	အသက်ရှင်ရ
<a href="#">H8033</a>				<a href="#">H0127</a>	<a href="#">H6440</a>			<a href="#">H3117</a>	<a href="#">H2421</a>

အိမ်ကိုလည်း မဆောက်ရ၊ မျိုးစေ့ကိုလည်း မကပြ၊ စပျစ်ဥယျာဉ်ကိုလည်းမစိုက်ရ၊ မရှိစေရကပြီ။ သင်တို့သည် ညွှန်သည်ဖြစ်လျက်နသေစာ ပြည့်၌ အသက်တာရှည်မည်အကကြောင်း၊ တသက်လုံး တဲနှင့်သာ နရေကမြည်ဟု အကျွန်ုပ်တို့ကို မှာထားပါပြီ။

מִ	מִ	לְ	מִ	בָּ	בְּ	בְּ	לְ	עַ	8
မှာကပြ	-သည်	-သို့-အလုံးစုံ	ငါတို့-ဘိုးဘေး	ရခေါ်မိ	သား	ယနေဒပ်	-၌-အသံ	-နှင့်-ငါတို့နားထောင်	
<a href="#">H6680</a>		<a href="#">H3605</a>	<a href="#">H0001</a>	<a href="#">H7394</a>		<a href="#">H3082</a>		<a href="#">H8085</a>	
מִ	יָי	בֵּית							
ငါတို့-သားများ	ငါတို့-ဇနီးများ	ငါတို့	ငါတို့-ရက်စွဲများ	အလုံးစုံ	စပျစ်ရည်	သောက်	-ရန်-မ		
	<a href="#">H0802</a>	<a href="#">H0587</a>	<a href="#">H3117</a>	<a href="#">H3605</a>	<a href="#">H3196</a>	<a href="#">H8354</a>	<a href="#">H1115</a>		
							מִ		
							-နှင့်-ငါတို့-သမီးများ		
							<a href="#">H1323</a>		

ထိုကကြောင့်၊ အကျွန်ုပ်တို့သည် မယားသားသမီး နှင့်တကွ တသက်လုံးစပျစ်ရည်ကိုမသောက်။

ၵၵၵၵ ၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	9
ရို	မ	-နှင့်-အစေ့	-နှင့်-လယ်	-နှင့်-စပျစ်ခွက်	ငါတို့-နရော	အိမ်များ	တည်ဆောက်	-နှင့်-ရန်-မ	
<a href="#">H1961</a>	<a href="#">H3808</a>	<a href="#">H2233</a>		<a href="#">H3754</a>	<a href="#">H3427</a>		<a href="#">H1129</a>	<a href="#">H1115</a>	
									: ၵၵ
									ငါတို့-အတွက်

နစေရာဘို့အိမ်ကိုလည်း မဆောက်။ စပျစ် ဥယျာဉ်မရှိ။ လယ်ယာမရှိ။ မျိုးစေ့မရှိ။

ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	10
ယဇနဒပ်	မှာကဠြ	-သည်	-ကဲ့သို့-အလုံးစုံ	-နှင့်-ငါတို့ပပြ	-နှင့်-ငါတို့နားထောင်	-၌-တဲများ	-နှင့်-ငါတို့နေ	
<a href="#">H3122</a>	<a href="#">H6680</a>		<a href="#">H3605</a>		<a href="#">H8085</a>	<a href="#">H0168</a>	<a href="#">H3427</a>	
								: ၵၵၵၵ
								ငါတို့-ဘိုးဘေး
								<a href="#">H0001</a>

တဲနှင့်သာ နရှေ့ အကျွန်ုပ်တို့အမျိုး၏ အဘ ရခေပ်သား ယဇနဒပ် မှာထားသမျှသေစကားကို နားထောင်လျက်၊ အဘယဇနဒပ်မှာ ထားသမျှအတိုင်း ပပြုပြင်ပါ။

ၵၵၵၵ	11								
လာ	-နှင့်-ငါတို့ပပြ	-ထို-မပြ	-သို့	ဗာဗုလုန်	ရှင်ဘုရင်	နဗေဒနဇေ	-၌-တက်လာ	-နှင့်-ဖပြလာ၍	
<a href="#">H0935</a>	<a href="#">H0559</a>	<a href="#">H0776</a>	<a href="#">H0413</a>	<a href="#">H0894</a>	<a href="#">H4428</a>	<a href="#">H5019</a>	<a href="#">H5927</a>	<a href="#">H1961</a>	
ၵၵၵၵ									
-နှင့်-ငါတို့နေ	အာရုံ	တပ်မတော်	-နှင့်-မှ-ရှေ့	-ထို-ခါလဒဲ	တပ်မတော်	-မှ-ရှေ့	ယရှေ့ရှလင်	-နှင့်-ငါတို့ဝင်	
<a href="#">H3427</a>	<a href="#">H0758</a>	<a href="#">H2428</a>	<a href="#">H6440</a>	<a href="#">H3778</a>	<a href="#">H2428</a>	<a href="#">H6440</a>	<a href="#">H3389</a>	<a href="#">H0935</a>	
									ၵၵ
									: ၵၵၵၵ
									- ၵၵ-ယရှေ့ရှလင်
									<a href="#">H3389</a>

ဗာဗုလုန်ရှင်ဘုရင် နဗေဒနဇေသည် ဤ ပပြသို့ လာသေအခါ၊ အကျွန်ုပ်တို့က၊ လာကပြုယရှေ့ ရှလင်မို့သို့ သွားကပြုန်အံ့။ ခါလဒဲစစ်သူရဲတို့နှင့် ရှစ်စစ်သူရဲတို့ကို ကြောက်စရာရှိသည်ဟု အချင်းချင်း ပပြဆို၍၊ ယဒုယရှေ့ရှလင်မို့၍ နကပြုသည်ဟု ဆိုကပြု၏။

: ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	12
-ဟု-မိန့်တော်မူသည်မှာ	ယရေမိ	-သို့	ယဟေဓဝါ	နုတ်ကပတ်တော်	-နှင့်-ဖပြလာ၍		
<a href="#">H0559</a>	<a href="#">H3414</a>	<a href="#">H0413</a>	<a href="#">H3068</a>	<a href="#">H1697</a>	<a href="#">H1961</a>		

ထိုအခါ ထာဝရဘုရား၏ နုတ်ကပတ်တော် သည် ယရေမိသို့ ရောက်လာ၍၊

ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	13						
-သို့-လူ	-နှင့်-ပပြ	သွား	ဣသရလေ	ဘုရားသခင်	ကောင်းကင်ဗိုလ်ခပြ	ယဟေဓဝါ	မိန့်တော်မူ၍	ဤသို့	
<a href="#">H0376</a>	<a href="#">H0559</a>	<a href="#">H1980</a>	<a href="#">H3478</a>	<a href="#">H0430</a>		<a href="#">H3068</a>	<a href="#">H0559</a>	<a href="#">H3541</a>	
ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ							
-သို့	နားထောင်-ရန်	ဆိုးမခပြ	လက်ခံ	မ-သည်-လေ	ယရှေ့ရှလင်	-နှင့်-သို့-နထိုင်သူများ	ယဒ		
<a href="#">H0413</a>	<a href="#">H8085</a>	<a href="#">H4148</a>	<a href="#">H3947</a>	<a href="#">H3808</a>	<a href="#">H3389</a>	<a href="#">H3427</a>	<a href="#">H3063</a>		
									: ၵၵၵၵ
									ယဟေဓဝါ
									မိန့်တော်မူချက်
									ငါ၏-စကားများ
									<a href="#">H3068</a>
									<a href="#">H5002</a>
									<a href="#">H1697</a>

ဣသရလေအမျိုး၏ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခပြ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည်ယဒပပြသို့၊ ယရှေ့ရှလင်မို့သွားတို့ ရှိရာသို့ သွား၍၊ သင်တို့သည် ငါ့စကားကို နားထောင် အံ့သေငှါ ဆိုးမခပြကို မခံကပြုလေဟု



